



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၀၂ / ၂၀၁၇
 ရက်စွဲ၊ ၂၀၁၇ - ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်။

အကြောင်းအရာ။ ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

ရည် ညွှန်း ချက် ။ ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၀၂.၀၂.၂၀၁၇) ရက်စွဲပါ စာအမှတ်၊ ပဆ-(၃) /Notice-DMA/ ၂၀၁၇ (၁၂)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Woodside Energy (Myanmar) Pte Ltd. သည် ကမ်းလွန်လုပ်ကွက်အမှတ် AD-7 တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Ultra-Deepwater Drillship “DHIRUBHAI DEEPWATER KG2” (Call Sign : V7PW7) ဖြင့် (၂၃.၀၂.၂၀၁၇) ရက်နေ့မှ (၃၀.၀၆.၂၀၁၇) ရက် နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ရေနံတွင်းတူးစက် Ultra-Deepwater Drillship “DHIRUBHAI DEEPWATER KG2” ဖြင့် တူးဖော်မည့် တွင်းတည်နေရာများ၏ Coordinates မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

<u>Well Name</u>	<u>Latitude</u>	<u>Longitude</u>
Thalin-2 Pilot Hole & Thalin-2	19° 54' 38.371" N	91° 54' 32.607" E
Thalin-1B	19° 52' 03.024" N	91° 54' 01.656" E

၃။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် AD-7 တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Ultra-Deepwater Drillship “DHIRUBHAI DEEPWATER KG2” (Call Sign : V7PW7) ဖြင့် (၂၃.၀၂.၂၀၁၇) ရက်နေ့မှ (၃၀.၀၆.၂၀၁၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်မည့် တွင်းတည်နေရာ

ဧရိယာမှ (၅၀၀) မီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရုပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
မြင့်ဦး-ညွှန်ကြားရေးမှူး(SSE)

ဖြန့်ဝေခြင်း-

- ၁။ တပ်မှူး၊ ရေတပ်ပင်မတိုင်းတာရေးတပ်၊ ကမ်းနားလမ်း၊ရန်ကုန်မြို့၊
- ၂။ ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊
- ၃။ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊
- ၄။ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊
- ၅။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
- ၆။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊
- ၇။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်း၊
- ၈။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်း၊
- ၉။ ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်မြို့၊
- ၁၀။ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊
- ၁၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊
- ၁၂။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊
- ၁၃။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊
- ၁၄။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊